



Duo Mobile အက်ပ်ကို ထည့်သွင်းပါ

၂-ဆင့် အတည်ပြုမှုအတွက် အကြံပြုထားသော နည်းစနစ်မှာ Duo Mobile အက်ပ်ကို ထည့်သွင်းထားသော စမတ်ဖုန်း သို့မဟုတ် တက်ဘလက်ကို သုံးရန် ဖြစ်ပါသည်။ ပထမအဆင့်မှာ Duo Mobile အက်ပ်ကို ဒေါင်းလုဒ်ဆွဲပြီး ထည့်သွင်းရန် ဖြစ်ပါသည်။ သင့် အက်ပ်စတိုးတွင် Duo Mobile ကို ရှာဖွေပါ။ အက်ပ်ကို ထည့်သွင်းရန်



သင့်တက်ဘလက်ရှိ လမ်းညွှန်ချက်များအတိုင်း လိုက်နာပါ။ သင်သည် အက်ပ်ကို ဖွင့်ထားပါက သင့်ဖုန်းရှိ **Add Account (အကောင့် ပေါင်းထည့်ပါ)** ကို မြင်ရပါမည်။ သင့်ကွန်ပျူတာကို ပြန်ဖွင့်ပြီး သင့်အကောင့်ကို ဖန်တီးရန် အောက်ပါအဆင့်များအတိုင်း လိုက်နာပါ။

၂-ဆင့် အတည်ပြုမှု အကောင့်ကို ဖန်တီးပါ

၂-ဆင့် အတည်ပြုမှုအတွက် အကောင့်တစ်ခုကို သတ်မှတ်ရန် ဤအဆင့်များအား လိုက်နာပါ။ သင်သည် ဤလုပ်ဆောင်ချက်ကို တစ်ကြိမ်သာ လုပ်ရန် လိုအပ်ပါသည်။

1. onyen.unc.edu သို့ သွားပြီး **Register and Manage 2-step Verification (စာရင်းသွင်းပြီး ၂-ဆင့် အတည်ပြုမှုကို စီမံခန့်ခွဲပါ)** ကို နှိပ်ပါ။
2. သင့်နာမည် သို့မဟုတ် ဧည့်အိုင်ဒီတီဖြင့် ဝင်ပါ။
3. အကောင့်ခွဲ-နှစ်ခု စစ်မှန်မှု (Duo) ကိုယ်တိုင်-စာရင်းသွင်းမှု မျက်နှာပြင်မှ **Start setup (စတင်သတ်မှတ်ပါ)** ကို နှိပ်ပါ။
4. သင့်ရဲ့ PID (သို့မဟုတ် ၎င်းကို ရှာဖွေရန် **Forgot your PID? (PID ကို မေ့သွားပါသည်)** ကို နှိပ်ပါ)၊ သင့်လူမှုဖူလုံရေး နံပါတ်၏ နောက်ဆုံးဂဏန်း လေးလုံး (SSN) နှင့် သင့်မွေးနေ့ (လ/ရက်/ခုနှစ်) ကို ထည့်သွင်းပါ။

5. **Submit (ထည့်သွင်းမည်)** ကို နှိပ်ပါ။


ရလဒ်- စနစ်သည် သင့် University of North Carolina at Chapel Hill အကောင့်ကို ကာကွယ်ပါ ဟု ဖော်ပြပါသည်။

6. သင့် University of North Carolina at Chapel Hill အကောင့်ကို ကာကွယ်ပါ မှ **Start setup (စတင်သတ်မှတ်မည်)** ကိုနှိပ်ပါ။

အရေးကြီးသည်- အကယ်၍ သင်သည် ယခင်မျက်နှာပြင်သို့ ပြန်သွားရန် လိုအပ်ပါက ဘရောက်ဇာ၏ နောက်ခလုတ်ကို မသုံးပါနှင့်။


J-ဆင့် အတည်ပြုမှု အကောင့်ကို ဖန်တီးပါ (အဆက်)

7. What type of device are you adding?
(သင်ပေါင်းထည့်ထားသော စက်ကိရိယာမှာ အဘယ်နည်း။) မျက်နှာပြင်မှ **Tablet (တက်ဘလက်)** ကို နှိပ်ပြီး **Continue (ဆက်လက်လုပ်ဆောင်ပါ)** ကို နှိပ်ပါ။
8. နောက်မျက်နှာပြင်ရှိ သင့်လုပ်ဆောင်ချက်စနစ် (Apple စက်ကိရိယာများအတွက် iOS သို့မဟုတ် Android) ကို ရွေးချယ်ပြီး **Continue (ဆက်လက်လုပ်ဆောင်ပါ)** ကို နှိပ်ပါ။
9. Install Duo Mobile (Duo Mobile ထည့်သွင်းမည်) (လုပ်ဆောင်ချက်စနစ်) မျက်နှာပြင်တွင် **I have Duo Mobile installed (ကျွန်ုပ်တို့သည် Duo Mobile ကို ထည့်သွင်းပြီးပါပြီ)** ကို နှိပ်ပါ။
10. သင့်တက်ဘလက်ဖြင့် ဘားကုဒ်ကို စကန်ဖတ်ရန် ကွန်ပျူတာ မျက်နှာပြင်ရှိ လမ်းညွှန်ချက်များကို လိုက်နာပါ။
မှတ်သားရန်- စကန်ဖတ်ရန် ဘားကုဒ်ရယူခြင်းအတွက် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက **Or, have an activation link emailed to you instead (သို့မဟုတ် သင့်ထံ ပို့ပေးထားသော အဖွင့်လင့်ခ် ရှိသည်)** ကို နှိပ်ပြီး အီးမေးလ်ရှိ လမ်းညွှန်အတိုင်း လုပ်ဆောင်ပါ။
11. သင့်ကွန်ပျူတာ မျက်နှာပြင်ရှိ ဘားကုဒ်တွင် အစိမ်းရောင် အမှတ်အသားကို တွေ့ပါက **Continue (ဆက်လက်လုပ်ဆောင်ပါ)** ကို နှိပ်ပါ။



ရလဒ်- စနစ်သည် My Settings & Devices (ကျွန်ုပ်တို့ ဆက်တင်နှင့် စက်ကိရိယာ) စာမျက်နှာကို ပြသပြီး သင့်စက်ကိရိယာကို ဘောက်စ်အတွင်း စာရင်းသွင်းလိုက်ပါသည်။

12. **Continue to Login (ဝင်ရောက်ရန် ဆက်လက်လုပ်ဆောင်ပါ)** ကို နှိပ်ပါ။



ရလဒ်- စနစ်သည် စစ်မှန်မှု နည်းစနစ် စာမျက်နှာ ကို ရွေးချယ်ပါနှင့် သင့်စာရင်းသွင်းမှု အောင်မြင်ကြောင်း ပြသသည့် မျက်နှာပြင်အောက်နားရှိ အစိမ်းရောင်ဘားကို ပြသပါသည်။

အချက်အလက်များ ပိုမိုရရှိနိုင်ရန်- <https://help.unc.edu/duo>